



DACA ပရိုဂရမ် အဆုံးသတ်ခဲ့ပါက ဘာတွေ သိထားဖို့ လိုမည်နည်း။

Allison Davenport, Lena Graber, Sally Kinoshita

သမ္မတ Trump သည် Deferred Action for Childhood Arrivals (DACA) ပရိုဂရမ်အား မကြာမီ အဆုံးသတ်တော့မည့်အကြောင်း အစီရင်ခံ တင်ပြမှု အချို့ပါရှိပါသည်။ ဤအချိန်တွင် DACA ပရိုဂရမ်အား မည်သည့်အချိန်တွင် ရ ရပ်ဆိုင်းမည် သို့မဟုတ် ပရိုဂရမ် အဆုံးသည် မည်သည့်ပုံစံဖြစ်မည်ကို ကျွန်ုပ်တို့ မသိနိုင်ပါ။ ဥပမာ အနေဖြင့် ပြည်နှင့်ဒဏ်မှ ကာကွယ်ရန် DACA အား ဆက်လက်လုပ်ဆောင်သွားခြင်းနှင့် အလုပ်ပါမစ် သက်တမ်း ကုန်ဆုံးသည်အထိ အလုပ်ပါမစ်အား သုံးစွဲနိုင်ခြင်း ရှိမည်လား၊ မရှိမည်လား။ သို့မဟုတ် DACA အား ခွင့်ပြုပေးပြီး အလုပ်ပါမစ်အား ပြန်လည်ရုပ်သိမ်းမည်လား။ ဤအချိန်တွင် DACA ပရိုဂရမ်သည် သက်ရောက်မှု ကျန်ရှိနေပါသေးသည်။ အောက်ဖော်ပြပါများသည် ပရိုဂရမ်အဆုံးသတ်အတွက် စိတ်ထဲတွင် ကြံ ကြိုတင်ပြင်ဆင်ထားရမည့် အရာများ ဖြစ်ပါသည်။

I. အလုပ် ပါမစ်

အလုပ်ခန့်အပ်ခွင့် စာရွက်စာတမ်းများ (EADs) တစ်နည်းအားဖြင့် အလုပ်ပါမစ်သည် သက်တမ်း ကုန်ဆုံးသည်အထိ သိ သို့မဟုတ် အစိုးရမှ ၎င်းတို့အား ပြန်သိမ်းသည်အထိ တရားဝင်လေ့ ရှိပါသည်။ အစိုးရသည် သင သင့်အလုပ်ပါမစ်အား ပြန်သိမ်းရန် ဆန္ဒရှိသည့်အခါ ဖော်ပြပါ အချက်များနှင့် သက်ဆိုင်မှု ရှိနိုင်ပါသည်။

- DACA ပရိုဂရမ် အဆုံးသတ်ခဲ့သော်လည်း သင့်အား အလုပ်ပါမစ် ဆက်ပေးထားသည့်အခါ သင သင့်အလုပ်ပါမစ် သက်တမ်းကုန်သည်အထိ တရားဝင် အလုပ်လုပ်ခွင့် ရှိနေပါဦးမည်။
- DACA ပရိုဂရမ် အဆုံးသတ်ခဲ့ပါက DACA ပရိုဂရမ် အဆုံးသတ်သွားပြီး ဖြစ်ကြောင့် သင့်အလုပ်ရှင်ထံ အသ အသိပေးရန် သင့်တွင် တာဝန် မရှိပေ။ သင့်အလုပ်ရှင်တွင် သင်သည် DACA ပရိုဂရမ်ကို လက်ခံရယူထားသူ ဟုတ် မဟုတ် သို့မဟုတ် သင့်အလုပ်ပါမစ် မည်သို့ရခဲ့သည်ကို မေးမြန်းခွင့် မရှိပါဘူး။
- သင့်အလုပ်ရှင်တွင် သင့်အား အလုပ်ထုတ်ခွင့်၊ ခွင့်ပေးခွင့် သို့မဟုတ် သင သင့်အလုပ်ပါမစ် သက်တမ်းကုန်သည်အထိ သင့်အလုပ်အနေအထားအား ပြောင်းလဲခွင့် မရှိပါဘူး။ သင သင့်သက်တမ်းကုန်ဆုံးရက် နီးလာသည့်အခါ သင သင့်အလုပ်ရှင်သည် အပ်ဒိတ်ဖြစ်သည့် အလ အလုပ်ပါမစ်ကို တောင်းနိုင်သော်လည်း သက သက်တမ်းကုန်ဆုံးသည်အထိ သင့်အား ဆန့်ကျင်သည့် လုပ်ဆောင်ချက်မျိုး လုပ်နိုင်မည် မဟုတ်ပေ။
- ဝန်ထမ်းတစ်ယောက်၏ အခွင့်အရေးများအကြောင်း ပိုမို သိရှိနိုင်ရန် နိုင်ငံတကာ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ စင စင်တာမှ အကြံပြုချက်များကို ကြည့်ပါ- <https://www.nilc.org/issues/daca/daca-and-workplace-rights/>.

II. ပြည်သူ့ လုံခြုံရေး နံပါတ်များ (SSNs)

သင့် SSN သည် သင့်အလုပ်ပါမစ်နှင့် DACA ခွင့်ပြုချက် သက်တမ်း ကုန်သွားလျှင်တောင် သက်တမ်း ဆက်ရှိနေဦးမည် ဖြစ်ပါသည်။

- ထိုကဲ့သို့ မဖြစ်သေးပါက သင့် DACA နှင့် အလုပ်ပါမစ် သက်တမ်းရှိနေသည့်အချိန်တွင် SSN အား လျှောက်ထားပါ။
- အလုပ်ပါမစ် သက်တမ်းကုန်ပြီးနောက် သင့် SSN အား DACA အတွက် သုံးရန် ဆက်လက်လုပ်ဆောင်နိုင်/လုပ်ဆောင်သင့်ပါတယ်။ သင့် SSN ကို ပညာရေး၊ ဘဏ်၊ အိမ်နှင့် အခြား ကိစ္စရပ်များအတွက် သုံးနိုင်ပါသည်။
- သင့် SSN တွင် အလုပ်ခန့်အပ်မှု ကိစ္စရပ်များအတွက် သုံးရန် တရားဝင် အလုပ်ပါမစ် လိုအပ်ကြောင်း စည်းမျဉ်းစည်းကမ်းများ ပါရှိပါသည်။

III. ယာဉ်မောင်းလိုင်စင်နှင့် အခြား အထောက်အထား ကတ်များ

သင်နေထိုင်သည့် ပြည်နယ်ပေါ် မူတည်၍ ကွာခြားနိုင်ပါသည်။ မလုပ်ဆောင်ရသေးပါက ယာဉ်မောင်း လိုင်စင် လျှောက်ထားပါ သို့မဟုတ် သင့် DACA တွင် သက်တမ်း ရှိသေးပါက ပြည်နယ် အသိအမှတ်ပြုကတ်ကို လျှောက်ထားပါ။

IV. ခံဝန်ကတ်ဖြင့် ခရီးသွားခြင်း

DACA ရရှိထားသူအား ခံဝန်ဖြင့် နိုင်ငံခြားသွားမည် ဖြစ်ကြောင်း သံသယ ရှိနိုင်ပါသည်။

- သင်သည် ခံဝန်ဖြင့် နိုင်ငံပြင်ပ ရောက်ရှိနေပါက မှန်ကန်စွာ ပြန်လာရန်နှင့် သင့်ခံဝန်ဖြင့် ခရီးသွားနေစဉ် EAD သက်တမ်းရှိကြောင်း သေချာပါစေ။ DACA ပရိုဂရမ် ပြီးဆုံးပါက DACA ကို အခြေခံ၍ ခံဝန်ကတ်ဖြင့် ခရီးသွားနေသူများသည် ပြန်လာနိုင်မည် ဟုတ် မဟုတ် သေချာ မသိနိုင်ပါ။ အကောင်းဆုံး နည်းလမ်းမှာမူ DACA ပရိုဂရမ် အဆုံးမသတ်မီ တတ်နိုင်သမျှ မြန်မြန် ပြန်လာရန်ပဲ ဖြစ်ပါသည်။
- DACA အရ ခံဝန်ဖြင့် ခရီးသွားခွင့် ပြုထားသော်လည်း အမေရိကန် ပြည်ထောင်စုမှ မထွက်ခွာရသေးပါက သိသို့မဟုတ် ခံဝန်ဖြင့် ခရီးသွားရန် လျှောက်ထားလိုပါက ဘာတစ်ခုမျှ မလုပ်မီ ဖြစ်လာနိုင်သည့် အကဲဖြတ်ဆက်များကို ကိုယ်စားလှယ်နှင့် ဆွေးနွေးတိုင်ပင်ပါ။

V. အခြားသော လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ရွေးချယ်ချက်များ

DACA လက်ခံထားသူများသည် အလုပ်ပါမစ် ရရန် သို့မဟုတ် Green ကတ်ရရန် အခြားသော လူဝင်မှု ကြီးကြပ်ရေး ရွေးချယ်မှုများအတွက် သက်ဆိုင်မှု ရှိပါသည်။

- သင့်တရားဝင် ရွေးချယ်မှုအား နားလည်နိုင်ရန်နှင့် အခြားသော လူဝင်မှု ကြီးကြပ်ရေး အက အကျိုးခံစားခွင့်များကို ရရှိနိုင်ခြင်း ရှိ မရှိ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းနှင့် ဆေ ဆွေးနွေးပါ။ အကြောင်းအရာ အနည်းငယ်သာ ပေးရသည့် ဥပဒေရေးရာ ဝန်ဆောင်မှုများအား ရှာဖွေရန်- <https://www.immigrationlawhelp.org>
- ဝန်ဆောင်မှု အလိမ်အညာများအား ရှောင်ရှားရန်- အထောက်အထားများအား အတည်ပြုပါ။ ငွေပေးချေမှုအတွက် စာချုပ်နှင့် ပြေစာ တောင်းဆိုပါ။ သံသယ ရှိပါက အရ အရန် ရွေးချယ်မှုကို ရယူပါ။

VI. ပြစ်မှု ပြဿနာများ

မည်သည့် ပြစ်မှုဆိုင်ရာ ဖမ်းဆီးမှု၊ စစ်ဆေးမှု သို့မဟုတ် ပြစ်ဒဏ်ကျခံမှုကြောင့်မဆို လူ လူဝင်မှု ကြီးကြပ်ရေး လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ ငြိစွန်းနေနိုင်ပါသည်။

- ဥပဒေ လိုက်နာမှု မရှိပါက ပြစ်မှု အခြေအနေသို့ ရောက်သွားစေနိုင်ပါသည်။ ဖမ ဖမ်းဆီးမှုတွင် အဆုံးသတ်ခဲ့ပါက လူဝင်မှု ကြီးကြပ်ရေးနှင့် ပတ် သက်သက်၍ ကျွမ်းကျင်သူများနှင့် သေချာတိုင်ပင်ပါ။
- ပြစ်ဒဏ်ကျခံရမှု ရှိခဲ့ပါက သင့်တွင် ရှိသည့် ကိစ္စရပ်များကို နောင်တစ်ချိန် လူဝင်မှု ကြီးကြပ်ရေးနှင့် ပတ် သက်သက်၍ အကျိုးသက်ရောက်မှုကို လျော့၍ ခံစားရရန် ပြောင်းလဲနိုင်ကြောင်း သိရှိထားပါသည်။

VII. သင့်အခွင့်အရေးအား သိပါစေ

ဤနိုင်ငံတွင် လူတိုင်း- သက်သေအထောက်အထား ရှိသူကော မရှိသူပါ အခွင့်အရေး ရပိုင်ခွင့် ရှိပါသည်။ အခ အချိန်တိုင်းတွင် သင့်အား ICE မှ ရပ်တန့်လိုက်ပါက သို့မဟုတ် မေးခွန်းထုတ်လိုက်ပါက သင့်တွင် မမေ မဖြေပိုင်ခွင့်ရှိစေရန် လေ့ကျင့်ဖို့အတွက် အနီကတ် ယူသွားရပါမည်(<https://www.ilrc.org/red-cards>).

သင့်တွင် ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ အခွင့်အရေးများ ရှိပါသည်-

- လူဝင်မှု ကြီးကြပ်ရေး အေဂျင်စီမှ တံခါးလာခေါက်သည့်အခါ တံခါးအား မဖွင့်ပေးပါနှင့်။
- သင့်အား စကားပြောရန် ကြိုးစားနေသည့် လူဝင်မှု ကြီးကြပ်ရေး အေဂျင်စီ မေးခွန်းများကို မဖြေပါနှင့်။ သင သင့်တွင် တိတ်ဆိတ်နေခွင့် ရှိပါသည်။
- ရှေ့နေနှင့် မဆွေးနွေးရသေးမီ လက်မှတ်ထိုးခြင်း မလုပ်ပါနှင့်။ သင့်တွင် ရှေ့နေနှင့် စကားပြောခွင့် ရှိပါသည်။
- သင့်သည် အိမ်ပြင်တွင် ရှိနေပါက အေဂျင်စီအား ငါလွတ်လွတ်လပ်လပ် သွားလို့ ရမလားဟူ၍ မေးပါ။ သွားလို့ရခဲ့က စိတ်အေးသက်သာစွာ ထွက်သွားပါ။
- ဤကတ်အား အေဂျင်စီ ပေးပေးရန် သ သင်သည် အိမ်တွင်း ရှိနေပါက ပြတင်းပေါက်မှတစ်ဆင့် သို့မဟုတ် တံခါးအား အနည်းငယ်ဖွင့်၍ ကတ်အား ပြသနိုင်ပါသည်။

အမေရိကန် ပြည်ထောင်စု အခြေခံ ဥပဒေ၏ 5 ကြိမ်မြောက် ပြင်ဆင်ဖြည့်စွက်ချက်ပေါ် အခြေခံ၍ စ စကားမပြောခြင်း၊ သင သင့်မေးခွန်းကို မဖြေခြင်း သိ သို့မဟုတ် စာရွက်စာတမ်းများ လွှဲပြောင်းမပေးခြင်း၊ လက်မှတ်မထိုးခြင်းများ လုပ်ဆောင်နိုင်ပါသည်။ ဝင်ရောက်ခွင့် ဝရ ဝရမ်းပါခဲ့လျှင်တောင် အေ အမေရိကန် ပြည်ထောင်စု အခြေခံ ဥပဒေ၏ 4 ကြိမ်မြောက် ပြင်ဆင်ဖြည့်စွက်ချက်ပေါ် အခြေခံ၍ အိမ်ထဲ ပေးမဝင်ခြင်း လုပ်နိုင်ပါသည်။ 4 ကြိမ်မြောက် ပြင်ဆင်ဖြည့်စွက်ချက်ပေါ် အခြေခံ၍ ကိုယ်ပိုင် ပစ္စည်းများအား ရှာဖွေခွင့် မပေးပါ။

အခြေခံ ဥပဒေ အ အခွင့်အရေးများကို လေ့ကျင့်ရန် ရွေးပါသည်။ ဤကတ်များသည် နိုင်ငံသားနှင့် နိုင်ငံသား မဟုတ်သူများအတွက် က် ဖြစ်ပါသည်။

VIII. အပ်ဒိတ်များနှင့် အချက်အလက်များ

သတင်းများကို ဂ ရုတစိုက် လေ့လာပြီး DACA နှင့် အခြား လူဝ င်မှု ကြီးကြပ်ရေး ပရ ပရိုဂရမ်များ၏ အခြေအနေအတွက် အ ချက်အလက်များကို တိကျယုံကြည်ရသည့် သတ င်းအရင်းအမြစ်မှ လိုက်ပါ။ DACA အလုပ်ပါမစ်နှင့် ပတ်သက်သည့် အခကြေး ကားငွေ နှုန်းထားအသစ်များ သို့မဟုတ် အချက်အလက် မှ မှားယွင်းမှုများတွင် မပျော်ဝင်သွားပါစေနှင့်။ အချက်အလက် အရင်းအမြစ်များတွင် ဖော်ပြပါတို့ ပါဝင်ပါသည်- www.unitedwedream.org, www.informedimmigrant.com, www.defenddaca.com, www.ilrc.org, www.nilc.org နှင့် www.weareheretostay.org.